

ချင်းပြည်နယ်လွှတ်တော်နှင့် ပြည်သူ့ဆက်ဆံရေး

January 15, 2019

အစီရင်ခံစာအကြောင်း

ဤအစီရင်ခံစာသည် ၂၀၁၈ ဩဂုတ်လမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့သော ၅လတာ ကြာမြင့်သည့် စီမံကိန်း၊ “ချင်းပြည်နယ်တွင် နိုင်ငံရေးကိုယ်စားပြုခြင်းကို နားလည်ပုံနှင့် ပြည်သူ့ပါဝင်မှု အဆင့်” သုတေသန၏ အစီရင်ခံစာဖြစ်ပါသည်။ ဤစီမံကိန်းကို Chinbridge Institute (Centre for Research and Social Studies) မှ လုပ်ဆောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Global Research Network on Parliaments and People မှ ရန်ပုံငွေ ထောက်ပံ့ပေးပါသည်။ ဤသုတေသနစာတမ်း၏ ရည်ရွယ်ချက်မှာ ချင်းပြည်နယ်တွင် ဒီမိုကရေစီ၏ အခြေခံသဘောတရားဖြစ်သော ကိုယ်စားပြုခြင်း နှင့်ပြည်သူ့ ပါဝင်ခြင်း ဆိုင်ရာ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန် ဖြစ်သည်။ ပြည့်စုံသော အစီရင်ခံစာကို www.chinbridge.org တွင် ဒေါင်းလုတ် ဖတ်ရှုနိုင်ပါသည်။

မြို့နယ်အလိုက် မေးမြန်းထားသည့် အချိုးအစား

ဤသုတေသနတွင် ချင်းပြည်နယ်၏ (၉)မြို့နယ်စလုံး ပါဝင်သည်။ မေးမြန်းခံရသူများထဲမှ ၁၂%သည် ပလက်ဝမြို့နယ်မှဖြစ်ပြီး ၎င်းနှင့် အချိုးတူမြို့နယ်များမှာ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန်နှင့် တွန်းဇံမြို့နယ်များ ဖြစ်ကြသည်။ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်တို့မှ ၁၀%စီ၊ ဟားခါးမြို့နယ်မှ ၁၃% နှင့် မတူပီမြို့နယ်မှ ၇% စသည်တို့ဖြစ်ကြသည်။

ချင်းပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လူထုဆက်ဆံရေးအခြေအနေ

ချင်းပြည်နယ်လွှတ်တော် အမတ်ဟောင်း ဦးရှိဘင်၏ သုံးသပ်ချက်အရ ရွေးကောက်ခြင်းနှင့် ကိုယ်စားပြုခြင်းသည် ဆက်နွယ်မှုရှိယုံ သာမက လွှတ်တော် နှင့် ပြည်သူ့ ဆက်ဆံရေး မည်မျှကောင်း သည်ဟူသော အချက်သည် ရွေးကောက်ပွဲတွင်မည်မျှ ရိုးသားမှုရှိခြင်းအပေါ် မူတည်သည်ဟု သိရှိရသည်။ လေ့လာသုံးသပ်ချက်အရ ရွေးကောက်ပွဲတွင် ရိုးသားမှုမရှိကြောင်း တွေ့ရှိရသည်။ မဲဆွယ်စည်းရုံးစဉ်ကာတွင် ပြည်သူများအပေါ် ဆက်ဆံရေး၊ ဂတိဂဝတ် ကောင်းမွန်ကြ ပြီး နှောင်းပိုင်း တွင် ပြည်သူများအပေါ် စိတ်ဝင်စားမှုမရှိဟု ပြည်သူတချို့ထံမှ သိရှိရပါသည်။ သို့သော်လည်း လွှတ်တော်နှင့် ပြည်သူ့ဆက်ဆံရေးတွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ချင်းပြည်နယ်လွှတ်တော်အမတ်များ အနေဖြင့်လည်း ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် လမ်းပန်း ဆက်သွယ်ရေးအရသော်လည်းကောင်း၊ ခရီးသွားရာတွင် အသုံးပြုရမည့် ကားလုံလောက်မှုမရှိခြင်း တို့ကြောင့် အခက်အခဲ၊ အဟန့်အတားများရှိနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် မိမိမဲဆန္ဒနယ်မှ ပြည်သူများနှင့် တွေ့ဆုံမှု အားနည်းခြင်း အကြောင်းရင်းဖြစ်သည်ဟု တချို့သော လွှတ်တော်အမတ်များ ထံမှ သိရှိရပါသည်။

www.chinbridge.org


ချင်းပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လူထုဆက်ဆံရေးအခြေအနေ

ချင်းပြည်နယ်လွှတ်တော် အမတ်ဟောင်း ဦးရှိဘင်၏ သုံးသပ်ချက်အရ ရွေးကောက်ခြင်းနှင့် ကိုယ်စားပြုခြင်းသည် ဆက်နွယ်မှုရှိယုံသာမက လွှတ်တော်နှင့် ပြည်သူ့ဆက်ဆံရေး မည်မျှကောင်းသည်ဟု သော အချက်သည် ရွေးကောက်ပွဲတွင်မည်မျှ ရိုးသားမှုရှိခြင်းအပေါ် မူတည်သည်ဟု သိရှိရသည်။ လေ့လာသုံးသပ်ချက်အရ ရွေးကောက်ပွဲတွင် ရိုးသားမှုမရှိကြောင်း တွေ့ရှိရသည်။ မဲဆွယ်စည်းရုံးစဉ်ကာတွင် ပြည်သူများအပေါ် ဆက်ဆံရေး၊ ဂတိဂဝတ် ကောင်းမွန်ကြပြီး နှောင်းပိုင်းတွင် ပြည်သူများအပေါ် စိတ်ဝင်စားမှုမရှိဟု ပြည်သူတချို့ထံမှ သိရှိရပါသည်။

သို့သော်လည်း လွှတ်တော်နှင့် ပြည်သူ့ဆက်ဆံရေးတွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ချင်းပြည်နယ်လွှတ်တော်အမတ်များ အနေဖြင့်လည်း ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် လမ်းပန်း ဆက်သွယ်ရေးအရသော်လည်းကောင်း၊ ခရီးသွားရာတွင် အသုံးပြုရမည့် ကားလုံလောက်မှုမရှိခြင်း တို့ကြောင့် အခက်အခဲ၊ အဟန့်အတားများရှိနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် မိမိမဲဆန္ဒနယ်မှ ပြည်သူများနှင့် တွေ့ဆုံမှု အားနည်းရခြင်း အကြောင်းရင်းဖြစ်သည်ဟု တချို့သော လွှတ်တော်အမတ်များ ထံမှ သိရှိရပါသည်။

မဲပေးမည့်ဦးရေ မြင့်တက်လာဖွယ်မရှိကြောင်း အလွန်သိသာနေ

ပုံ(၁)တွင် ဖော်ပြထားသည့်အတိုင်း အနာဂတ်ရွေးကောက်ပွဲတွင် မဲပေးရန် မသေချာသူ ဦးရေ များနေခြင်းသည် နိုင်ငံရေးတွင် ချင်းပြည်သူများ စိတ်ဝင်စားမှုနည်းသည်ဟု ယူဆရသည်။ အစိုးရနှင့် အရပ်ဖက်အဖွဲ့ စည်းများမှ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးမှုများ တိုးမြှင့် လုပ်ဆောင် ခြင်းမရှိပါက လာမည့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးမည့်သူ ဦးရေ မြင့်တက်လာဖွယ် မရှိပါ။



ပုံ-၁ သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ စစ်တမ်းမကောက်မီ လွန်ခဲ့သည့် ရှစ်နှစ်တွင် ဖော်ပြထားသော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသည့်လူဦးရေ ပမာဏနှင့် လာမည့်နှစ်များတွင်လည်း မပါဝင်ပါဟု ဖြေကြားသူ လူဦးရေပမာဏများကို ဖော်ပြထားသည်။

အနာဂတ်တွင် မဲပေးခြင်းမှလွဲ၍ အခြားသော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပြည်သူများ ပါဝင်မှု ပိုများလာနိုင်ဖွယ်ရှိကြောင်း ပုံ-၁ မှာဖော်ပြထားသည့် အချက်အလက်များအရ သိရှိရပါသည်။

ပုံ-၁ မိမိမဲဆန္ဒနယ်မှ လွှတ်တော်အမတ် မည်သူနည်း

မေးမြန်းခံရသူများသည် နိုင်ငံရေးတွင် စိတ်ဝင် စားမှုရှိသည် ဟုဖြေဆိုထားသော် လည်း မိမိမဲဆန္ဒနယ်မှ လွှတ်တော်အမတ် မည်သူနည်းဟု ပြန်လည်မေးမြန်းရာတွင် မှန်ကန်စွာ ဖြေဆိုနိုင်သူ ၂၆%သာ ရှိကြောင်း ပုံ-၂ က ဖော်ပြထားသည့်အတိုင်း သိရှိရသည်။

